

催促快点做完。

လောတိုက် ကူး <law: tait> 催促  
 လောပန် နဲ့ <law: ban> 乳香  
 လောဘ နဲ့ <law: ba'> 贪, 贪心, 贪欲  
 လောဘကြီး ကူး <law: ba' kyi:> 贪心, 贪婪  
 လောဘန်းငျိုး ကူး <law: ba' ngan:> 贪婪地, 贪得无厌地  
 လောဘဆော် ကူး <law: ba' hsaw> 贪婪  
 လောဘဝော ကူး <law: b-zaw:> = လောဘ  
 လောဘဝောတိုက် ကူး <law: b-zaw: tait> = လောဘကြီး  
 လောဘတဗြီး ကူး <law: ba' d-gyi:> 贪婪地  
 လောဘတဗုံး နဲ့ <law: ba' t-hna> = လောဘ  
 လောဘတိုက် ကူး <law: ba' tait> = လောဘကြီး  
 လောဘတ်မွန်စိတ် နဲ့ <law: ba' tat met seit> 野心, 贪心  
 လောဘနှင့် နဲ့ <law: ba' nain gan> 贪婪之心  
 လောဘမှစိတ် နဲ့ <law: b-mu seit> = လောဘ  
 လောဘရမ်း နဲ့ <law: ba' y-met> 野心, 贪心  
 လောဘသား နဲ့ <law: ba' dha:> 凡人, 有贪欲的人  
 လောဘသဲ့ယား နဲ့ <law: ba' thet ka ya'> 奢望, 贪欲, 贪心: ~ အားကြီးသူ 贪得无厌的人  
 လောဘအိုး နဲ့ <law: ba' o:> 贪心者, 贪得无厌的人  
 လောဘက်တင် ကူး <law: bet tin> 把披肩的一端从右腋下斜披到左肩上(向前披和向后披都一样), 同义词还有:  
 လောပတင်/လောပက်တင်/လောဖတ်တင်/လောဘက်ထိုး 等  
 လောမ နဲ့ <law: ma'> [巴]毛, 羽毛, 汗毛, 毛毫  
 လောလိုလောက်လက် ကူး <law: li laut let> = လောလည် လောက်လက်  
 လောလော ကူး <law: law:> ①热气腾腾, 似火烧地: အောင် ~ ထလည်။ 热气腾腾。②慌里慌张, 着急地, 急急忙忙, 刻不容缓地: ~ လုပ်တတ်တယ်။ 做事总是急匆匆的。/ လင်းတော်သို့ ~ ပြေးသွားသည်။ 急忙跑到马路上。③刚才, 刚刚: ~ သေသာနွားဖြစ်သည်။ 这头牛是刚死的。  
 လောလောချင်း ကူး <law: law: gyin:> 立即, 马上  
 လောလောဆယ် ကူး <law: law: ze> 目前, 近来  
 လောလောဆယ်ဆယ် ကူး <law: law: hse ze> 目前, 近来, 眼前: ~ စားသိုက်အပူတြင်းလိုပေသည်။ 眼前最急需的是解决吃饭问题。/ ~ ပို့ဆောင်ရန်းမူမရှိအောင်ထိန်းသိမ်းထား နိုင်လေသည်။ 眼下能控制细菌的传播。  
 လောလောတက် ကူး <law: law: det> 紧迫地, 刻不容缓地  
 လောလောပူ နဲ့ <law: law: pu> 灼热的, 滚烫: ~ သောဓယ် အိုး: 滚烫的铁锅  
 လောလောရက်ရက် ကူး <law: law: yet yet> 迅速  
 လောလောလတ်လတ် ကဲ့ <law: law: lat lat> 立即, 即刻: ~ အန္တရာယ်ပြုမည့်ရောဂါရိုးဖြစ်ပါက.... 如果是立刻能造成

危害的病.....

လောလုပ်တက္ကာ နဲ့ <law: lout t-hna> = လောလုပ်တက္ကာ  
 လောလုပ်တက္ကာ နဲ့ <law: lout pa' t-hna> [巴]强烈的欲望  
 လောဝါး နဲ့ <law: wa:> 诱竿(捕鸟的长竹竿)  
 လောဟ နဲ့ <law: ha'> 铁; 铜; 金属  
 လောဟာ နဲ့ <law: ha> 一种合金(含有金、银、紫铜、铁、铅的混合物); 银和紫铜的合金  
 လောဟာနိုဝင် နဲ့ <law: ha ni zin> = လောဟာ  
 လောဟာသံ နဲ့ <law: ha dhan> = လောဟာ  
 လောဟိတ် နဲ့ <law: hi' ta'> [巴]血: ~ ကျောက် 红宝石  
 လောဟိတ် နဲ့ <law: hi' tet> [巴]红宝石  
 လောဟိတ် နဲ့ <law: hi' tin ga'> [巴]火星  
 ထို I သဲ့ <o> 用于动词后表示“因为……所以……”: သူစိတ်ဆိုင် ~ ကျော်အနားကိုမကပို့ဘူး။ 他正在生气(所以)我不敢靠近他。II သဲ့ <o> ①引语用的助词: တော်ကြားမြို့ထဲသွားမယ် ~ ကျော်စိတ်ကူးထားတယ်။ 我想一会儿进城。/ ဒိုပ္ပါဒ္ဒာခေါ်တယ် ~ ခင်ဗျားထင်သလား။ 你以为这题难吗? / ကျော်နာမည်မောင်ဘသန်း ~ ခေါ်တယ်။ 我名字叫貌巴丹。②放在动词后, 表示“正在”“着”“起来”: အိပ် ~ အိပ် ~ ॥ 睡着呢! / အိပ် ~ ပျော်တယ်။ 睡得香。③表示反意的语气, 以为……呐: အမယ်ခါများသတင်းအဆန်းလုပ် ~ ॥ 啊, 你把这还当新闻呐? / ဒါကိုအကောင်းမှတ် ~ 你还以为这是好的呐!  
 ထို I ကူး <o> ①想, 希望, 需要, 愿意: ဘယ်လောက် ~ သလဲ။ 需要多少? / ~ လျှင်ဗြို့ဆုန်းလမ်းရ (成)有志者事竟成  
 ②同意: မိုးမာကြီးသည်သူ၏သမီးကိုအိမ်နဲ့ချင်းသွေးနှင့် ~ သည်။ 老大娘愿意把自己的女儿许配给邻居小伙子。③喜欢: စကားခါမှုလဲ ~ သည်။ 嘴甜才能讨人喜欢。④缺少, 差: တဲ့ ~ သေးတယ်။ 还差一个。II ကထဲ။ <o> 希望, 欲, 想, 要: မော် ~ ပါ။ 我不想说(意为并不是说……) III ကဲ့ <o> ①放在名词、代名词后表示“象……一样地”“好比”“如同”: ဒီ ~ ရေးရတယ်ဟို ~ မော်ရတဲ့။ 要这样写, 不能那样写。/ ဒီ ~ ခဲတံ့ရှုံးရှုံးသေးသလား။ 还有这种铅笔吗? / ခင်ဗျား ~ စောစောအိပ်စောစောထမယ်။ 我要像你那样早睡早起。②用……语言: မော် ~ ပြောပါ။ 请你讲缅甸语吧!  
 ထိုကယ် နဲ့ <lo ke> = လောကယ်မီးရထား  
 ထိုခင်း နဲ့ <lo gin:> (书)欲望, 意愿, 心愿  
 ထိုချင် ကဲ့ <lo khyin> 想要, 需要: ~ တာရှိယင်ပြောပါ။ 你需要什么就说吧! / ~ တာကိုယူပါ။ 想要什么就拿吧! ထိုချင်တောင့်တ ကဲ့ <lo gyin taun' ta'> 向往, 期望, 希望  
 ထိုချင်ပန်းကြီး ကဲ့ <lo gyin ban: kyi:> 贪得无厌  
 ထိုချင်မျက်စိုး ကဲ့ <lo gyin myet si' shi:> (喻)想(有取得别人财物的欲望)